




### မာတိကာ

- ၁။ ဘောင်းဘီအတွက်ကိုယ်တိုင်းနည်းနှင့် အတိုကောက်သင်္ကေတများ ..... ၈
- ၂။ ဘေးဆက်ရာမပါ ဘောင်းဘီ Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၁၀
- ၃။ ဘောင်းဘီအပွ (ဘောင်းဘီစကက်) Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၁၈
- ၄။ ကိုယ်ကြပ်ဘောင်းဘီ Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၃၀
- ၅။ စတိုင်ဘောင်းဘီ (အပွအရှည်) Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၄၆
- ၆။ အင်္ကျီနှင့်တွဲလျက်ဘောင်းဘီ၊ Jumpsuit Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၅၈
- ၇။ ဘောင်းဘီအတို Pattern ဆွဲနည်း၊ ချုပ်နည်း ..... ၅၉



### No. 1 ဘေးဆက်ရာမပါ ဘောင်းဘီ Pattern ဆွဲနည်းအဆင့်ဆင့်

#### ဘောင်းဘီရှောက်ခြမ်း၊ ရှေ့ခြမ်း Pattern ဆွဲနည်း



အဆင့် (၁)

- ၁ ပထမဦးစွာ ကိုယ်တိုင်းထားသော ဘောင်းဘီအရှည်အတိုင်းကို ပျဉ်းထောင်ပြီးဆွဲပါ။
- ၂ အရှည်ပျဉ်း၏ ထိပ်ဖျားနှင့် အောက်ဖျားတို့တွင် ရေပြင်ညီအတိုင်း (ထောင့်မှန်ကျ) ပျဉ်းများဆွဲထားပါ။ ထိပ်မှ ပျဉ်းသည် ခါးပျဉ်းဖြစ်ပြီး အောက်အဖျားပျဉ်းသည် ခြေဖျားဝဆွဲမည့် ပျဉ်းဖြစ်သည်။
- ၃ ခါးပျဉ်းအောက်ဘက်သို့ ဝှေ့အကျ + 2.5 cm ကိုမှတ်ပြီး ဘေးဘက်သို့ ရေပြင်ညီပျဉ်းဆွဲပါ။ ထိုပျဉ်းသည် ဘောင်းဘီဝှေ့ရန်အတွက် ဝှေ့အကျပျဉ်းဖြစ်သည်။